

象: ပစ္စည်းတခုခုကိုငှားလျှင်လည်း ~ ငှား၍ပေးလျှင်လည်း ~ ပေးသင့်သည်။ 不要忘记借的东西,应当有借有还。 / ~ သူ့ဆီကမူလင်းတဆုပ်ပဲငှားဘူးပါတယ်။ 记得只跟他借过一本杂志。

မှတ်ယူ ကါ <hmat yu> ①记取,记下: သင်ခန်းစာ ~ သည်။ 吸取教训。②认为: ကျွန်တော်တို့မှာပို၍တာဝန်ရှိသည်ဟု ~ လိုက်ပေသည်။ (我们)认为我们责任更重。

မှတ်ယုံ ကါ <hmat yon> 相信

မှတ်ရာမှတ်တမ်း နါ <hmat ya hmat tan:> 记录,记载

မှတ်ရည် ကါ <hmat yi> (诗) = ရည်မှတ်

မှတ်သား ကါ <hmat tha:> ①记载,记录: တဆင့်စကားတဆင့်နား ~ လာခဲ့ကြသည့်ပုံပြင်များ 流传下来的故事 ②做记号: နေ့စဉ်မှတ်တမ်းစာအုပ်ထဲ၌ ~ ထားသည်။ 记在日记本上。 / တိုင်တိုင်ထိုးထိုး၍ ~ ထားသည်။ 蘸石灰在柱子上做记号。

မှတ်သို့ ကါ <hmat tho> 铭记心中

မှိတ် ကါ <hmeit> ①闭上(眼): မျက်စိ ~ သည်။ 闭上眼睛。②关灯,熄灯: မီး ~ လိုက်သည်။ 关灯。③强忍着,硬着头皮: မြိုးပြုံးအောင် ~ လုပ်သည်။ 硬着头皮把它干完。 / သူပြောချင်ရာပြောပေးစေ ~ သာနေလိုက်။ 让他去随便说,(你)忍着点儿吧!

မှိတ်ကျိတ် ကါ <hmeit kyeit> 硬着头皮,咬紧牙关强忍着: ~ ခံကြသည်။ 咬紧牙关忍着。 / ဆေးခါးကြိုးကို ~ သောက်လိုက်သည်။ 硬着头皮把药喝了下去。

မှိတ်ထုတ်မှိတ်ထုတ် ကါ <hmeit tout hmeit tout> 闪闪烁烁:(眼睛)一眨一眨地: ~ ရေနံဆီမီးအိမ်အောက်မှာစာဖတ်တယ်။ 在一闪一闪的煤油灯下看书。 / ပိုးစုန်းကြူးမှာ ~ နှင့်လင်းနေ၏။ 萤火虫一闪一闪地发亮。 / မျက်စိ ~ နှင့်။ 眼睛一眨一眨的。

မှိတ် I နါ <hmout> ①瓢: ဒုန်း ~ 椰子瓢 ②舀油、酒等的器具: ဆီ ~ 油提 II ဝါ <hmout> 瓢,提: ဟ်, ခေတ ~ 一瓢水 III ကါ <hmout> ①吹(气),呼气: မီးကိုငြိမ်းအောင် ~ လိုက်ပါ။ 把灯吹灭吧! ②没好气地说,训斥: ခေါ်ပူနှင့်သူ့ကို ~ လိုက်သည်။ 很生气地训斥了他。③吹奏(管乐器): ခြေ ~ သည်။ 吹笛子。④上火: ဒပူ ~ သည်။ 上火。⑤喷: ဂယေ ~ သည်။ 喷火焊接。 / ဆေး ~ သည်။ 喷漆。⑥(蛇)喷毒汁、毒气: ခြေ ~ သည်။ 蛇喷毒。⑦点火药后喷射出火花

မှိတ်ဆေး နါ <hmout sei:> ①喷漆 ②吹入鼻孔内的药粉

မှိတ်ထုတ် ကါ <hmout htout> 吹出,喷出: ဆေးလိပ်ခိုးကို ~ လိုက်သည်။ 吐一口烟。

မှိတ်မန်း ကါ <hmout man:> 念咒

မှိတ်ဝါး နါ <hmout wa:> (古)箫,笛

မှိတ်သွင်း ကါ <hmout thwin:> 吹入

မှန် I နါ <hman> ①玻璃 ②镜子③【植】野甘草 Scbparia,

Dulcis, Linn II နဝါ <hman> ①正确,对: အဖြေ ~ 正确的答案 / နည်းလမ်းမ ~ 方法不对。②真,真实,确实: အပြစ် ~ 事实,真相 ③准时,正常: အချိန် ~ သည်။ 准时。 / မိုးလေ ~ သည်။ 风调雨顺。 III ကါ <hman> 击中,打中,命中: ကျည် ~ သွား၏။ 被子弹打中了。

မှန်ကာအိမ် နါ <hman ga ein> 温室

မှန်ကား နါ <hman ga:> 小轿车

မှန်ကူ နါ <hman gu> ①菱形 ②印度婆罗门教徒和一部分印度人在眉心上点的吉祥痣 ③(喻)高贵者,贵人 ④杰出的人物,出色者 ⑤中心(地点) ⑥【植】阔叶胡颓子 Elaeagnus Latifolia, Linn (Oleaster plum)

မှန်ကူကွက် နါ <hman gu gwet> 菱形

မှန်ကူကြက် နါ <hman gu kywet> 菱形肌

မှန်ကူချည် နါ <hman gu khyi> = မင်းကိုချည်

မှန်ကူလေးကျွန်း နါ <hman gu lei: gyun:> 皇帝

မှန်ကင်း နါ <hman gin:> ①缅甸宫殿楼阁屋顶的装饰(见 စုလစ်图) ②(喻)高贵者 ③(喻)高贵物品

မှန်ကင်းတိုင် နါ <hman gin: dain> 楼阁尖顶柱(见 ပြည့်စုံထုတ်图)

မှန်ကန် နဝါ <hman kan> 正确

မှန်ခုံ နါ <hman gon> = မှန်ထင်ခုံ

မှန်ခုံး နါ <hman gon:> 凸镜

မှန်ခွက် နါ <hman khwet> 凹镜

မှန်ခာ နါ <hman za> ①涂在风筝线上的胶和玻璃粉末的混合物(放风筝人相互用线拉,力图用自己的风筝线把对方的割断) ②(从镜子中映出的,铅字上的)反字 မှန်ခာကြိုး နါ <hman za khyo:> 涂有混了玻璃粉末胶的风筝线

မှန်ခာချ ကါ <hman za khya> (缅甸少数民族)用鸡骨求签问卜

မှန်ခာတိုက် ကါ <hman za tait> (在风筝线上)涂玻璃粉末和胶的混合物

မှန်စီ I ကါ <hman si> 镶嵌彩色玻璃 II နါ <hman zi> 镶嵌玻璃的技术

မှန်စီဆိုင် နါ <hman zi hsain:> 【乐】镶嵌着彩色玻璃的编鼓

မှန်စီရွှေချ I ကါ <hman si shwei khya> 镶嵌彩色玻璃并鎏金 II နါ <hman zi shwei khya> 镶嵌工

မှန်တော့ပင် နါ <hman daw' bin> 【植】一种藤黄 Garcenia Xanthochymus

မှန်ထင်ခုံ နါ <hman tin gon> 梳妆台

မှန်ထိုင် နါ <hman dain> 宝座尖端饰物(见 စုလစ်ထုတ်图)

မှန်တန်း I နါ <hman dan:> (物品)质地一般: အကောင်းဆုံး ~ ၁ အညံ့စား: 高级的,一般的,低级的 II ကါ